



1) AYA Education Loan ကို မည်သူတို့ လျှောက်ထားနိုင်မည်နည်း။

အဓိကလျှောက်ထားသော ကျောင်းသားမှာ အသက် (၁၈) နှင့် (၆၅)နှစ် ကြား ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးလစာငွေမှာ ကျပ် (၁၅၀,၀၀၀)ရရှိသူ ဖြစ်ရပါမည်။ အများသောအားဖြင့် Education Loan ကို အဓိကလျှောက်ထားသူ ကျောင်းသားအား ချထားပေးပါသည်။

သို့ရာတွင် အသက် (၁၈)နှစ်အောက်ဖြစ်ပါက (သို့) Credit Score မလုံလောက်ပါက ပူးတွဲလျှောက်ထားသူနှင့်အတူ လျှောက်ထားရန် လိုအပ်ပြီး ချေးငွေအား ပူးတွဲလျှောက်ထားသူကို ချပေးမည်ဖြစ်ပါသည်။

ပူးတွဲလျှောက်ထားသူမှာ အဓိကလျှောက်ထားသူကျောင်းသား၏ မိဘ၊ မောင်နှမ၊ ဇနီးမောင်နှံ (သို့) ဆွေမျိုး ဖြစ်ရမည်ဖြစ်ပြီး ဝင်ငွေအထောက်အထား ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

2) ချေးငွေမည်မျှ ရယူနိုင်မည်နည်း။

ဧရာဝတီဘဏ်အနေဖြင့် ချေးငွေလျှောက်ထားသူ တစ်ဦးချင်းစီကို လေ့လာဆန်းစစ်၍ အကဲဖြတ်သွားမည် ဖြစ်ပါသည်။ ချေးငွေနှင့်ပတ်သက်သည့် လေ့လာဆန်းစစ်မှုအား အခြားဘဏ်များနှင့်လည်း စစ်ဆေးသွားမည်ဖြစ်ပါသည်။ (သင်ရယူထားသော ချေးငွေအားလုံး၏ လစဉ်ပြန်လည်ပေးဆပ်မှုသည် သင့်လစာဝင်ငွေ၏ (၆၀%)ထက် မများသင့်ပါ။)

3) AYA Education Loan လျှောက်ထားရာတွင် Application Fee ရှိပါသလား။

AYA Education Loan အား Application Fee (သို့) Processing Fee မပေးသွင်းရပဲ အခမဲ့လျှောက်ထားနိုင်ပါသည်။

4) AYA Education Loan အား မည်သို့ လျှောက်ထားနိုင်မည်နည်း။

Education Loan လျှောက်လွှာအား ဧရာဝတီဘဏ်နှင့်ချိတ်ဆက်ထားသော မိတ်ဖက် (Partner) ကျောင်းများ (သို့) www.ayabank.com တွင် ရယူနိုင်ပါသည်။ ပြည့်စုံစွာ ဖြည့်စွက်ထားသော လျှောက်လွှာအား လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ တက်ရောက်လိုသောကျောင်းသို့ အမည်စာရင်းပေးသွင်း တင်ပြရပါမည်။ ပြီးပြည့်စုံသော လျှောက်လွှာတင်သွင်းပြီး (၄)ရက် (4 Working Days) အတွင်း အတည်ပြုချက် (Letter of Offer) ရရှိမည်ဖြစ်ပြီး ချေးငွေအတည်ပြုချက်ရရှိပြီးပါက ထောက်ခံပေးမည့်သူနှင့်အတူ ဧရာဝတီဘဏ်သို့ လာရောက်ရန် လိုအပ်ပါသည်။



5) ထောက်ခံပေးမည့်သူ (Guarantor) ဆိုသည်မှာ မည်သူနည်း။

ထောက်ခံပေးမည့်သူဆိုသည်မှာ Education Loan အတွက် ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက သင့်ကိုယ်စား တာဝန်ယူ ပေးချေပေးရမည့်သူ ဖြစ်ပါသည်။

ထောက်ခံပေးမည့်သူသည် အနည်းဆုံး အသက် (၂၁)ရှိသူ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အဓိကလျှောက်ထားသူကျောင်းသား၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ဇနီးမောင်နှံနှင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ရပါမည်။

6) AYA Education Loan လျှောက်ထားရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်သနည်း။

AYA Education Loan လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ

- ပြီးပြည့်စုံသော လျှောက်လွှာ
- မှတ်ပုံတင် မိတ္တူ (ရှေ့/နောက်) (အဓိကလျှောက်ထားသူ၊ ပူးတွဲလျှောက်ထားသူ၊ ထောက်ခံပေးမည့်သူ)
- ရပ်ကွက်ထောက်ခံစာ (မူရင်း)
- အိမ်ထောင်စုစာရင်း (မိတ္တူ)
- အဓိကလျှောက်ထားသူ၏ ဝင်ငွေအထောက်အထားများ (လိုအပ်ပါက ပူးတွဲလျှောက်ထားသူ၏ ဝင်ငွေအထောက်အထားပါ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။)

လစားဝန်ထမ်းဖြစ်ပါက

- ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် (သို့) အလုပ်ခန့်စာ (HR Recommendation)
- လစာပြေစာ (၃)လစာ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက

- လုပ်ငန်းလိုင်စင်
- အခြားဝင်ငွေ အထောက်အထားများ
- ဘဏ်စာရင်းရှင်းတမ်း (၃)လစာ တို့ ဖြစ်ပါသည်။



7) လျှောက်လွှာဖြည့်သွင်းရာတွင် အခက်အခဲဖြစ်ပါက မည်သို့ အကူအညီတောင်းခံနိုင်မည်နည်း။

အကူအညီလိုအပ်ပါက ကျေးဇူးပြု၍ မိမိလျှောက်ထားလိုသော ကျောင်းများသို့ ဆက်သွယ်ခြင်း (သို့) Hotline No. ၀၉-၄၂၀၅၅၅၅၉၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

8) AYA Education Loan လျှောက်ထားမှု အခြေအနေအား မည်သို့ စစ်ဆေးနိုင်မည်နည်း။

သင်၏ ချေးငွေလျှောက်ထားမှု အခြေအနေနှင့်ပတ်သက်၍ သင်လျှောက်ထားသောကျောင်း (သို့) ဧရာဝတီဘဏ် (ရုံးချုပ်) (ကျောက်တံတားဘဏ်ခွဲ) (ချေးငွေဌာန) သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။ သင်၏ လျှောက်လွှာကို လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ကျောင်းမှ တင်သွင်းပေးမှုအား ပြည့်စုံသေချာမှု ရှိမရှိ ကျေးဇူးပြု၍ စစ်ဆေးရန် လိုအပ်ပါသည်။ လျှောက်လွှာတင်သွင်းပေးမှုအပေါ် ပြီးပြည့်စုံသော လျှောက်လွှာအား စီစစ်ရန် (၄)ရက်နှင့်အထက် အချိန်ယူပါသည်။ သင်၏ ချေးငွေလျှောက်ထားမှုအား စီစစ်ပြီးပါက ဘဏ်မှ အချိန်နှင့်တပြေးညီ အကြောင်းကြားပေးပါမည်။

9) AYA Education Loan အား မည်သည့်အခန်းကဏ္ဍများတွင် အသုံးပြုနိုင်သနည်း။

AYA Education Loan အား မိမိလျှောက်ထားသည့် ကျောင်းအပေါ်မူတည်ပြီး Tuition Fee နှင့် ကျောင်းမှ သတ်မှတ်ထားသည့် Coursebook Fees၊ Institution Affiliation/Membership Fees, Examination Fees နှင့် Student Portal Fee အစရှိသည်တို့တွင် အသုံးပြုနိုင်ပါသည်။

10) လစဉ်ပြန်ဆပ်ငွေမှာ အဘယ်နည်း။

လစဉ်ပြန်ဆပ်ငွေကို တွက်ချက်ရာတွင် ချေးငွေပမာဏ၊ ကောက်ခံသောအတိုးနှုန်းနှင့် ချေးငွေသက်တမ်းတို့သည် အဓိကကဏ္ဍဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက သင်တက်ရောက်လိုသော ကျောင်းများ (သို့) ကျေးဇူးပြု၍ ဧရာဝတီဘဏ် (ရုံးချုပ်) (ကျောက်တံတားဘဏ်ခွဲ) (ချေးငွေဌာန) သို့ လာရောက် မေးမြန်းစုံစမ်းနိုင်ပါသည်။



11) ချေးငွေသက်တမ်းကာလ ဘယ်လောက်ရနိုင်မည်နည်း။

အဆင်ပြေလွယ်ကူသော ငွေပြန်လည်ပေးချေမှုဆိုသည်မှာ သင်တန်းကာလပြီးဆုံးချိန်အထိ ချေးငွေကို အဆင်ပြေစွာ ပြန်လည်ပေးဆပ်နိုင်ပါသည်။ ချေးငွေပြန်လည်ပေးဆပ်မှုများအားလုံးသည် သင်တန်းကာလပေါ်မူတည်၍ အများဆုံး (၅)နှစ်အထိ ရရှိနိုင်ပါသည်။

12) ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ရွေးချယ်နိုင်ပါသလား။

လစဉ်အရစ်ကျပေးချေမှုကို ချေးငွေအပြည့်အဝပြန်လည်ပေးဆပ်မှုဖြစ်သည်အထိ လစဉ် (၁၀)ရက်နေ့တွင် ပေးချေရပါမည်။

13) ပြန်လည်ပေးချေမှုကို အချိန်ရွှေ့ဆိုင်း၍ ရနိုင်ပါသလား။

နောက်ကျ၍ ပေးချေခြင်းများအတွက် လစဉ်ပြန်လည်ပေးဆပ်ရမည့် ပမာဏပေါ်တွင် (၃%)ကို နေ့စဉ်တွက်ချက်ပြီး ကျသင့်ငွေကို Loan Account သို့ တိုက်ရိုက်ထည့်သွင်းသွားမည် ဖြစ်ပါသည်။

14) လက်ရှိတွင် AYA Education Loan ရယူထားပြီးပါက အခြားသင်တန်းတစ်ခုအတွက် ချေးငွေထပ်မံလျှောက်ထားနိုင်ပါသလား။

လက်ရှိချေးငွေကို အပြည့်အဝပေးချေပြီးမှသာ အခြားသင်တန်းတစ်ခုအတွက် ချေးငွေထပ်မံ လျှောက်ထားနိုင်ပါသည်။